

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်

၁၉၈၇ ခုနှစ်

ဥပဒေများ၊ နည်းဥပဒေများ၊

လုပ်ထုံးလုပ်နည်းများ

နှင့်

ဥပဒေကဲ့သို့ အာဏာတည်သော

အမိန့်များ

ပြည်သူ့လွှတ်တော်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းမှ ရိုက်နှိပ်သည်။

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်

၁၉၈၇ ခုနှစ်

ဥပဒေများ၊ နည်းဥပဒေများ၊

လုပ်ထုံးလုပ်နည်းများ

နှင့်

ဥပဒေကဲ့သို့ အာဏာတည်သော

အမိန့်များ

ပြည်သူ့လွှတ်တော်အတွက် ပြန်ကြားရေး ဝန်ကြီးဌာန

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်းမှ ရိုက်နှိပ်သည်။

မာတိကာ

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

ဥပဒေများ

၁။	မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ *		၁
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁)		
၂။	၁၉၈၇ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ ဥပဒေ *		၇
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၂)		
၃။	၁၉၈၇ ခုနှစ်၊ နိုင်ငံတော် ၁၄၄ အရာအသုံး ဆိုင်ရာ ဥပဒေ *		၂၁
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃)		
၄။	အမြတ်ခွန်ဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်မှု ဥပဒေ **		၅၁
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄)		
၅။	ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေ **		၅၅
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၅)		
၆။	ရေခွန်နှင့် တာဝန်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေ **		၆၁
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၆)		
၇။	မြန်မာနိုင်ငံ သင်္ဘောများမှတ်ပုံတင် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ **		၆၅
	(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၇)		

မာတိကာ

အမှတ်စဉ်

အကြောင်းအရာ

မျက်နှာ

ဂ။ တိုင်းရင်းမြန်မာဆေးဆရာအဖွဲ့ အက်ဥပဒေကို ပြင်ဆင်
သည့် ဥပဒေ **
(၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၈)

.... ၆၉

နည်းဥပဒေများ

မရှိပါ။

လုပ်ထုံးလုပ်နည်းများ

မရှိပါ။

ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ

၉။ နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန်
ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို
တရားဝင် ငွေအဖြစ် မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊
နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော
အမိန့်အမှတ် ၁ ကို အတည်ပြုသည့် ကြေညာချက်နှင့်
၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့
အာဏာတည်သော အမိန့်အမှတ် ၁ ***

.... ၇၃

* စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထအစည်းအဝေးတွင် အတည်ပြု
ပြဋ္ဌာန်းသည်။

** စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် အတည်ပြု
ပြဋ္ဌာန်းသည်။

*** စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် အတည်ပြုသည်။

မရှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်း
ခြင်းကို ကန့်သတ်သည့် ဥပဒေ

မရွှေမပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ

[၁၉၇၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၁]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မရွှေမပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်—

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ကို ဆိုသည်။

(ခ) နိုင်ငံခြားသား ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်—

(၁) မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသား ထို့မဟုတ် ဧည့်နိုင်ငံသား ထို့မဟုတ် နိုင်ငံသား ပြုခွင့် ရသူ မဟုတ်သောသူ၊

(၂) မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ထို့မဟုတ် ဧည့်နိုင်ငံသား ထို့မဟုတ် နိုင်ငံသား ပြုခွင့် ရသူ အဖြစ်မှ ရပ်စဲခြင်းခံရသူ၊ ရပ်သိမ်းခြင်းခံရသူ။

- (ဂ) နိုင်ငံခြားသားပိုင် ကုမ္ပဏီ ဆိုသည်မှာ စီမံခန့်ခွဲမှုနှင့် ထိန်းချုပ်မှုသည် နိုင်ငံသားများ၏ လက်ဝယ်တွင်မရှိသော ကုမ္ပဏီ သို့မဟုတ် အစုစပ်အဖွဲ့အစည်း၊ နိုင်ငံသားများ၏ အစုရှယ်ယာ အများစုမပါသော ကုမ္ပဏီ သို့မဟုတ် အစုစပ်အဖွဲ့အစည်းကို ဆိုသည်။
- (ဃ) မရွှေ့ပြောင်းနိုင်သော ပစ္စည်း ဆိုသည်မှာ မြေ၊ မြေမှု ဖြစ်ထွန်းသော အကျိုးခံစားခွင့်များ၊ မြေ၌ ဆောက်လုပ် ထားသော သို့မဟုတ် တည်ရှိသော အဆောက်အအုံနှင့် အရာဝတ္ထုများ၊ ယင်းအဆောက်အအုံ၌ တပ်ဆင်ထား သော အရာဝတ္ထုများကို ဆိုသည်။
- (င) ပစ္စည်းလွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် လဲလှယ်ခြင်း ဆိုသည် စကားရပ်များသည် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း ဖြစ်သည်။
- (စ) ပေးကမ်းခြင်း ဆိုရာတွင် လှူဒါန်းခြင်း သို့မဟုတ် ယုံကြည် အပ်နှံခြင်းတို့လည်း ပါဝင်သည်။

အခန်း (၂)

မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့်စပ်လျဉ်း၍ ကန့်သတ်မှုများ

၃။ မည်သူမျှ နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီနှင့် ဖြစ်စေ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံ သည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားနည်း တစ်ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။

၄။ မည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီမျှ မရွှေ့ပြောင်းနိုင်သောပစ္စည်းကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်းခြင်း၊ ပေးကမ်းသည်ကိုလက်ခံခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံသည်ကို လက်ခံခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြား နည်းတစ်ခုရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်းသည်ကို လက်ခံခြင်း မပြုရ။

၅။ မည်သူမျှ မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍—

- (က) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီအား အငှားချထားခြင်း မပြုရ၊
- (ခ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီထံမှ ငှားရမ်းခြင်း မပြုရ။

၆။ နိုင်ငံခြားသားတစ်ဦး ကွယ်လွန်လျှင် ဖြစ်စေ၊ မည်သူမဆို နိုင်ငံခြားသို့ အပြီးအပိုင် ထွက်ခွာသွားလျှင်ဖြစ်စေ၊ ပြည်နှင့်ဒဏ်ချမှတ်ခြင်းခံရလျှင်ဖြစ်စေ ထိုသူပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကိစ္စရပ်တစ်ခုချင်း အလိုက် စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။—

- (က) ဥပဒေနှင့်အညီ အမေ့ဆက်ခံခွင့်ပေးခြင်း၊
- (ခ) ပြည်သူ့ဘဏ္ဍာအဖြစ် ခံစားဆည်းခြင်း။

၇။ ပုဒ်မ ၆ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာဝန်ကြီးဌာနက အမေ့ဆက်ခံခွင့် ပေးရန်ဆုံးဖြတ်လျှင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် စပ်လျဉ်း၍ မည်သူကအမေ့ဆက်ခံရမည်ကို အမေ့ဆက်ခံမည့်သူအချင်းချင်း သဘောတူညီချက်အရ သော်လည်းကောင်း၊ သက်ဆိုင်ရာ အမေ့ဆက်ခံမှု ဥပဒေနှင့်အညီ တရားရုံး၏ ဆုံးဖြတ်ချက်အရ သော်လည်းကောင်း ဖြစ်စေရမည်။

အခန်း (၃)

မှတ်ပုံတင်ခြင်း

၈။ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီသည် နိုင်ငံတော်အတွင်းရှိ မိမိပိုင်မရွှေ့ပြောင်းနိုင်သော ပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ထိုပစ္စည်း တည်ရှိရာဒေသနှင့် သက်ဆိုင်သည့် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင် မှတ်ပုံတင်ရမည်။

၉။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက နိုင်ငံတော်၏ပြင်ပတွင် ရောက်ရှိနေသော နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပိုင် ကုမ္ပဏီက ပိုင်ဆိုင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့်စပ်လျဉ်း၍ ယင်း၏ ကိုယ်စားဆောင်ရွက်သူသည် အဆိုပါပစ္စည်းကို လုပ်ထုံးလုပ်နည်းများနှင့် အညီ ပစ္စည်းတည်ရှိရာဒေသနှင့် သက်ဆိုင်သည့် မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့တွင် မှတ်ပုံတင်ရမည်။

၁၀။ ပုဒ်မ ၈ သို့မဟုတ် ပုဒ်မ ၉ အရ မှတ်ပုံတင်ရာတွင် မှန်ကန်မှု ရှိမရှိနှင့် ထိမ်ချန်မှု ရှိ မရှိကို မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးရမည်။

အခန်း (၄)

ပြစ်ဒဏ်များ

၁၁။ မည်သူမဆို ပုဒ်မ ၃ သို့မဟုတ် ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံးတောင်ဒဏ် သုံးနှစ်မှ အများဆုံးတောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့် အကျိုးဝင်သည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၂။ မည်သူမဆို ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အငှားချထားသည့် ကာလအတွက် သဘောတူထားသည့် ငှားရမ်းခ၏ သုံးဆထက် မနည်းသောငွေဒဏ် ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျိုးဝင်သည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၁၃။ ပုဒ်မ ၈ သို့မဟုတ် ပုဒ်မ ၉ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို မှတ်ပုံတင်ရန် ဖျက်ကွက်ကြောင်း သို့မဟုတ် ပုဒ်မ ၁၀ အရ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က စုံစမ်းစစ်ဆေးရာတွင် မှန်ကန်မှုမရှိကြောင်း သို့မဟုတ် ထိမ်ချန်ထားကြောင်း တွေ့ရှိသဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှုနှင့်အကျိုးဝင်သည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမည်။

အခန်း (၅)

အထွေထွေ

၁၄။ နိုင်ငံတော်နှင့် သံတမန်အဆက်အသွယ်ရှိသော နိုင်ငံခြားသံတမန်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အခြားမည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမဆို သက်ဆိုင်ရာ ဝန်ကြီးဌာနသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များမှ ကင်းလွတ်ခွင့်ပြုနိုင်သည်။

၁၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံတော်နှင့် အကျိုးတူကိစ္စရပ်များအတွက် စာချုပ် ချုပ်ဆို ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများနှင့် မသက်ဆိုင်စေရ။

၁၆။ ဤဥပဒေပြဋ္ဌာန်းခြင်းမပြုမီက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရန် တင်ပြထားသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းနှင့် စပ်လျဉ်းသော စာချုပ်စာတမ်းများကို မှတ်ပုံတင်ခွင့်ပြုသင့် မပြုသင့်နှင့် စပ်လျဉ်း၍ ဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်သော ဝန်ကြီးဌာနသည် ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ပြီး အဆုံးအဖြတ်ပေးရမည်။

၁၇။ ဤဥပဒေအရ ကျူးလွန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရမည်။

၁၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသည်—

- (က) လိုအပ်သော လုပ်ထုံး လုပ်နည်းများကို ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်၊
- (ခ) လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၁၉။ အောက်ပါဥပဒေနှင့် နည်းဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်—

- (က) The Transfer of Immoveable Property (Restriction) Act, 1947.
- (ခ) The Transfer of Immoveable Property (Restriction) Rules, 1956.

၁၉၀၇ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှု ရည်မှန်းချက်များဆိုင်ရာ
ဥပဒေ

၁၉၈၇ ခုနှစ်၊ စီးပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု

ရည်မှန်းချက်များဆိုင်ရာ ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၂]


နိဒါန်း

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် အနှစ် ၂၀ နှစ်ရှည်စီမံကိန်းနှင့် ပဉ္စမလေးနှစ်စီမံကိန်းလမ်းညွှန်မှုများတွင် ပါရှိသည့် ရည်မှန်းချက်များနှင့် ပဉ္စမလေးနှစ်စီမံကိန်း (၁၉၈၆-၈၇ မှ ၁၉၈၉-၉၀) ၏ ရည်မှန်းချက်များကို ရရှိစေရန် အလို့ငှာ ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် စတင်အာဏာတည်သည့် နေ့ရက်

- ၁။ (က) ဤဥပဒေကို ၁၉၈၇ ခုနှစ်၊ စိမ်းပွားရေးစီမံကိန်း၏ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ရည်ရွယ်ချက်များဆိုင်ရာ ဥပဒေဟု ခေါ်တွင်ရမည်။
- (ခ) ဤဥပဒေသည် ၁၉၈၇-၈၈ ခု၊ အသံသရာနှစ် အတွက် ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အာဏာတည် ရမည်။



အခန်း (၂)

စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်ရေး

၂။ စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ အစည်းအဝေးက အတည်ပြုပေးခဲ့သော ပဉ္စမလေးနှစ်စီမံကိန်း ရည်မှန်းချက်များနှင့်အညီ ရေးဆွဲထားသည့် ပ ဥ မ လေး နှစ် စီ မံ ကိန်း ၏ ဒု တိ ယ နှစ် ဖြစ် သော ၁၉၈၇-၈၈ ခု၊ တက္ကရာဇ်နှစ်တွင် အောက်ပါဇယား၌ ကဏ္ဍအလိုက် ရည်မှန်းချက်များကို ရရှိနိုင်ရန် ထိုကဏ္ဍများနှင့် ယှဉ်တွဲဖော်ပြသော အဖွဲ့အစည်းများက စပ်ဟပ်ညှိနှိုင်း၍ ဆောင်ရွက် အကောင်အထည် ဖော်ကြရမည်။

အမှတ် စဉ်	ကဏ္ဍများ	၁၉၈၇-၈၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရည်မှန်းချက်များ (တန်ဖိုးများကို ၁၉၈၇-၈၈ ခုနှစ် ဝန်ခံ ရေးနှုန်းများဖြင့်တွက်ချက်ထားပါသည်)		၁၉၈၈-၈၉ ခု၊ ဘယ်စာရင်းအပေါ် ၁၉၈၇-၈၈ ခုနှစ် ရည်မှန်းချက်များ၏ ထိုးထက်မှုနှုန်း		တာဝန်ခံစောင့်ကြည့်မှုအဖွဲ့အစည်းများ
		ရရပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	ရရပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်	
		ကျပ်သန်းပေါင်း		ရာခိုင်နှုန်း		
၁	၂	၃	၄	၅	၆	၇
၁	လယ်ယာ	၆၉၅၉.၈	၆၁၈၅.၀	၅.၄	၅.၄	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ - ပြည်သူ့လုပ်သား နေရာချထားရေးအဖွဲ့နှင့် ဆည်မြောင်းဦးစီးဌာန၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်း ကော်ပိုရေးရှင်း၊ အထည်အလိပ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ကုန်လျှော့ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းနှင့် ဆေးဝါးနှင့် အိမ်ထောင်ရေးလုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊ - ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာန။
၂	သစ်တော	၂၀၄၃.၈	၁၄၉၄.၈	၅.၇	၅.၈	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - မျေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေလုပ်ငန်းကော်ပိုရေးရှင်း၊ မျေးမြူရေးလုပ်ငန်းကော်ပိုရေးရှင်း၊ - မျေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့လုပ်သားနေရာချထားရေးအဖွဲ့၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊ - သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆားလုပ်ငန်းကော်ပိုရေးရှင်း၊ ပုလဲမျှော့မျှော့နှင့် ထုတ်လုပ်ရေးဌာန။
၃	သစ်တော	၇၀၇.၉	၄၆၃.၀	၅.၂	၅.၀	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်ပိုရေးရှင်းနှင့် သစ်တောဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၄	သတ္တု	၅၃၀.၈	၃၁၀.၃	၈.၃	၈.၈	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - သတ္တုတွင်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) သတ္တုတွင်းဖော်ထုတ်ရေးကော်ပိုရေးရှင်း၊ အမှတ် (၂) သတ္တုတွင်းဖော်ထုတ်ရေးကော်ပိုရေးရှင်း၊ အမှတ် (၃) သတ္တုတွင်းဖော်ထုတ်ရေးကော်ပိုရေးရှင်း၊ မြန်မာ့ ကျောက်မျက်ရတနာ ကော်ပိုရေးရှင်း၊ တူးဖော်ရေးလုပ်ငန်းနှင့် ဓာတ်သတ္တု ရွာချေးပေးဦးစီးဌာနနှင့် စီမံကိန်းနှင့် လုပ်ငန်းစစ်ဆေးရေးဦးစီးဌာန၊ - ရမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကြေးတည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း၊ - ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၅	စက်မှုလက်မှု	၁၀၉၀၀.၃	၂၄၈၉.၉	၁၀.၃	၁၁.၀	- ဝန်ကြီးအဖွဲ့ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စားသောက်ကုန်လုပ်ငန်းကော်ပိုရေးရှင်း၊ အထည်အလိပ်လုပ်ငန်း ကော်ပိုရေးရှင်း၊ ကုန်လျှော့ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ သတ္တုပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ ဆေးဝါးနှင့် အိမ်ထောင်ရေးလုပ်ငန်း ကော်ပိုရေးရှင်း၊ ကြေးတည်မြေထည်လုပ်ငန်းကော်ပိုရေးရှင်း၊ အထူးထုတ် စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ စက္ကူနှင့် မာတုဗေဒလုပ်ငန်း ကော်ပိုရေးရှင်း၊ ဒေသန္တရစက်မှုလက်မှု ကြီးကြပ်ရေးနှင့် လုပ်ငန်းစစ်ဆေးမှု ညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုစီမံကိန်းဦးစီးဌာန၊ - အမှတ် (၂) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ စက်မှုဆောင်ရွက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ အကြံပေးကော်ပိုရေးရှင်း၊ - ရမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဝါးလုပ်ငန်းစီမံကိန်း၊ - ရမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ရေလုပ်ငန်းကော်ပိုရေးရှင်းနှင့် မြန်မာ့ရေနံ ကော်ပိုရေးရှင်း၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်ပိုရေးရှင်း၊

အမှတ် စဉ်	ကဏ္ဍအမျိုးအမည်	၁၉၇၇-၈ ခု၊ ဩဂုတ်လမှ စက်တင်ဘာလ (ဩဂုတ်လမှ စက်တင်ဘာလ ထိရှိသည့်အတွက် ချိတ်မှတ်ရန် လိုအပ်ပါသည်)		၁၉၇၈-၉ ခု၊ ဩဂုတ်လမှ စက်တင်ဘာလ (ဩဂုတ်လမှ စက်တင်ဘာလ ထိရှိသည့်အတွက် ချိတ်မှတ်ရန် လိုအပ်ပါသည်)		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ	
		စုစုပေါင်းတန်ဖိုး	အသားစာတန်ဖိုး	စုစုပေါင်းတန်ဖိုး	အသားစာတန်ဖိုး		
		ကျပ်သန်းပေါင်း		ရာခိုင်နှုန်း			
၁	၂	၃	၄	၅	၆	၇	
၁	စက်မှုလက်မှု၊ အဆောက်အအုံ					- မွေးမြူရေးနှင့်ရေလုပ်ငန်းကြီးကြပ်မှုနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ရေလုပ်ငန်းကော်ပိုရေးရှင်းနှင့် မွေးမြူရေး လုပ်ငန်း ကော်ပိုရေးရှင်း၊ - သတ္တုတူးဖော်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ မြန်မာကျောက်မျက်ရတနာကော်ပိုရေးရှင်းနှင့် ဆားလုပ်ငန်းကော်ပိုရေးရှင်း၊ - ဆောက်လုပ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊ - ပို့ဆောင်ဆက်သွယ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သင်္ဘောကျင်းကော်ပိုရေးရှင်း၊ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ဆိပ်ကမ်းကော်ပိုရေးရှင်းနှင့် ရေကြောင်းပို့ဆောင်ရေးဌာန၊ - ကုန်သွယ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ လယ်ယာကုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထက် ကုန်ပစ္စည်း ကုန်သွယ်ရေးကော်ပိုရေးရှင်း၊ စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်း၊ စားသောက်ဆိုင်နှင့်အဖွဲ့အစည်းကုန်သွယ်ရေးကော်ပိုရေးရှင်း၊ ဆေးနှင့် ဆေးပစ္စည်းကုန်သွယ်ရေး ကော်ပိုရေးရှင်းနှင့် ကြေး၊ စာရေးကိရိယာနှင့် ဓာတ်ပုံပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်း၊ - မြန်မာ့ရေလုပ်ငန်းကြီးကြပ်မှုနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်းနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း၊ - ပညာရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ - ပြည်ထောင်စုနှင့် သာသနာရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သာသနာရေးဦးစီးဌာန၊ - ကာကွယ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ကာကွယ်ရေးဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာနနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန။	
၆	လျှပ်စစ်ဓာတ်အား		၄၉၆-၀	၃၉၃-၈	၈-၅	၈-၂	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ဆောက်လုပ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ရေသန့်စက်မှုလက်မှုကြီးကြပ်ရေးနှင့်လုပ်ငန်းစစ်ဆေးမှုဌာနကြီးမှ ဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၇	ဆောက်လုပ်ရေး		၁၆၈၅-၀	၅၆၉-၀	၅-၇	၅-၉	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ဆောက်လုပ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ဆောက်လုပ်ရေးကော်ပိုရေးရှင်း၊ - ကိုယ်ပိုင်ဆောင်လုပ်လုပ်ငန်းများကို တာဝန်ခံဆောင်ရွက်သည့် နိုင်ငံတော်အဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၈	ပို့ဆောင်ရေး		၁၉၈၅-၉	၁၁၀-၅	၄-၈	၅-၂	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ပို့ဆောင်ဆက်သွယ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ကြယ်စင်္ကြံသင်္ဘောကော်ပိုရေးရှင်း၊ လေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ ဆိပ်ကမ်းကော်ပိုရေးရှင်း၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ ရေကြောင်းပို့ဆောင်ရေးဌာန၊ - လေကြောင်းပို့ဆောင်ရေးဌာနနှင့် ပို့ဆောင်ဆက်သွယ်ရေးစီမံကိန်းနှင့် လုပ်ငန်းဆောင်ရွက်ရေးဦးစီးဌာန၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၉	ဆက်သွယ်ရေး		၂၇၇-၀	၁၈၈-၈	၁၈-၈	၁၈-၄	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ပို့ဆောင်ဆက်သွယ်ရေးနှင့် ထိန်းသိမ်းရေးဌာနလက်အောက်ရှိ ဆက်သွယ်ရေးကော်ပိုရေးရှင်း။

အမှတ် စဉ်	အဖွဲ့များ	၁၉၇၁-၈၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရည်မှန်းချက်များ (တစ်လျှောက် ၁၉၆၉-၇၀ ခုနှစ် ပုံမှန် ရေးနှုန်းများဖြင့် တွက်ချက်ထားပါသည်)		၁၉၈၆-၈၇ ခု၊ ယာယီစာရင်းအပေါ် ၁၉၈၇-၈၈ ခုနှစ် ရည်မှန်းချက်များ၏ ဗဟိုတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ
		စုစုပေါင်းတန်ဖိုး	အသေးတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသေးတင်တန်ဖိုး အပေါ်	
၁	၂	၃	၄	၅	၆	၇
၁၀	ဓနရေးကြေးရေး	၁၇၅၇.၉	၉၀၃.၉	၅.၅	၇.၉	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ဗဟိုဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ မြန်မာ့စီးပွားရေးဘဏ်၊ - မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ပိုင်ဆိုင်ရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၁၁	ထူမှုရေးနှင့် စီမံခန့်ခွဲရေး	၇၀၂၅.၉	၂၃၀၆.၃	၃.၀	၃.၀	- နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ သို့မဟုတ် ထိုအဖွဲ့အစည်း အသီးသီးက ဘာဝန်ပေးမည့် ဌာန၊ ရုံး၊ ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ဗဟိုဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ကျန်းမာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ပြည်ထောင်စုနှင့် သာသနာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာန၊ - အထွေထွေသမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန၊ - နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ကာကွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ - ဝန်ကြီးဌာနအသီးသီး၏ ဝန်ကြီးရုံးများနှင့် အခြားကျန်ရှိသော စီမံခန့်ခွဲရေးအဖွဲ့အစည်းများ။
၁၂	တိမ်သားနှင့် အခြားဝန်ဆောင်မှု	၁၇၂၂.၃	၁၂၀၈.၃	၂.၉	၂.၈	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဗိုလ်ချုပ်ဦးစီးဌာန၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ပို့ကုန်နှင့် ခရီးသွားလာရေးကော်ပိုရေးရှင်း၊ - ပြန်ကြားရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရုပ်ရှင်ကော်ပိုရေးရှင်း၊ - ဦးဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ဆိပ်ကမ်းကော်ပိုရေးရှင်း၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၁၃	ကုန်သွယ်မှုတန်ဖိုး	၅၆၆၈.၁	၇၃၇၉.၅	၂.၃	၂.၃	- ဝန်ကြီးအဖွဲ့၊ သို့မဟုတ် ဝန်ကြီးအဖွဲ့က တာဝန်ပေးမည့်ကော်မတီ၊ - ပြည်သူ့ကောင်စီအဆင့်ဆင့်၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကုန်သွယ်ရေးကော်ပိုရေးရှင်းများ၊ - စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံထွက်ပစ္စည်း မြန်မြန်ရောင်းချရေးကော်ပိုရေးရှင်း၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သစ်လုပ်ငန်းကော်ပိုရေးရှင်း၊ - ထုတ်လုပ်သူများအဖွဲ့ ကုန်ပစ္စည်းများကို တိုက်ရိုက်ဝယ်ယူသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ - စားသုံးသူနှင့် ရောင်းချသူများသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ - သမဝါယမဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ သမဝါယမဦးစီးဌာန။
၁၄	ရေပေါင်း	၃၃၂၉.၉	၂၂၀၈၇.၀	၅.၉	၅.၀	

အမှတ် စဉ်	ကဏ္ဍများ	၁၉၈၇-၈၈ ခု၊ တက္ကသိုလ်အတွက် ရည်မှန်းချက်များ (တန်ဖိုးများကို ၁၉၈၉-၉၀ ခုနှစ် ပုံမှန် ချေးနှမ်းမှုများဖြင့်တွက်ချက်ထားပါသည်)		၁၉၈၈-၈၉ ခု၊ ယာယီစာရင်းအပေါ် ၁၉၈၇-၈၈ ခုနှစ် ရည်မှန်းချက်များ၏အတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ
		စုစုပေါင်းတန်ဖိုး	အသားတင်တန်ဖိုး	စုစုပေါင်းတန်ဖိုး အပေါ်	အသားတင်တန်ဖိုး အပေါ်	
ကျပ်သန်းပေါင်း		ရာခိုင်နှုန်း		၇		
၁	၂	၃	၄	၅	၆	၇
၁၅	နိုင်ငံခြားသို့ ပို့ကုန်တန်ဖိုး (သင်္ဘောစင်စုစုတန်ဖိုး)	၁၂၅၅.၂	...	၁၈.၀	...	- ဝန်ကြီးအဖွဲ့၊ လွှတ်တော်၊ ဝန်ကြီးအဖွဲ့က တာဝန်ပေးပေးသောကော်မတီ၊ - ပြည်သူ့ ကောင်စီအဆင့်ဆင့်၊ - ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာကိုင်ကြေးနှင့် ဥယျာဉ်မြေထွက် ကုန် ပစ္စည်း ကုန် သွယ် ရေး ကော်ပိုရေးရှင်း၊ စားသောက်ကုန်နှင့် အထွေထွေကုန်ပစ္စည်းကုန်သွယ်ရေးကော်ပိုရေးရှင်းနှင့် မြန်မာ့တက်ကန်သွင်းကုန်ကော်ပိုရေးရှင်း၊ - လယ်ယာနှင့် သစ်တောဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ လယ် ယာ စိုက် ပျိုး ရေး ကော် ပို ရေး ရင်း နှင့် သစ်လုပ်ငန်း ကော်ပိုရေးရှင်း၊ - မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေလုပ်ငန်းကော်ပိုရေးရှင်းနှင့် မွေးမြူရေးလုပ်ငန်း ကော်ပို ရေးရှင်း၊ - သတ္တုတူးဖော်ရေးနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အမှတ် (၁) သတ္တုတူးဖော်ရေးကော်ပိုရေးရှင်းနှင့် အမှတ် (၂) သတ္တု တူးဖော်ရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ကျောက်မျက်ရတနာကော်ပိုရေးရှင်း၊ - အမှတ် (၁) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ကြေးတည်မြေထည်လုပ်ငန်း ကော်ပိုရေးရှင်း၊ ဆေးဝါးနှင့် ကိရိယာ ပစ္စည်းလုပ်ငန်း ကော်ပိုရေးရှင်း၊ အထွေထွေစက်မှုလုပ်ငန်း ကော်ပိုရေးရှင်း၊ စားသောက်ကုန်လုပ်ငန်း ကော်ပိုရေးရှင်း၊ အထည်အလိပ် လုပ်ငန်းကော်ပိုရေးရှင်း၊ ကုန်လွှတ်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းနှင့် စက္ကူနှင့် ဓာတုပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်း၊ - အမှတ် (၂) စက်မှုဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်း၊ - စားအဝန်ကြီးဌာနနှင့် ထိုဝန်ကြီးဌာနလက်အောက်ရှိ ရေနံဓာတုပစ္စည်းနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကော်ပိုရေးရှင်း၊ - ပြည်ပသို့ ပို့ကုန်တင်ပို့ရောင်းချသည့် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ။
၁၆	မြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး	...	၂၂၀၈၇.၀	...	၅.၀	
၁၇	မြည်တွင်းသုံးရန်တန်ဖိုး	၂၁၈၈၈.၁	...	၄.၄	...	
၁၈	စားသုံးရန်လျာထားသည့်တန်ဖိုး	၁၉၂၈၄.၀	...	၃.၆	...	
၁၉	ရေလင်းမြှုပ်နှံရန်လျာထားသည့်တန်ဖိုး	၂၅၀၃.၈	...	(-) ၀.၀	...	

အမှတ် စဉ်	ကဏ္ဍများ	၁၉၈၇-၈၈ ခု၊ အောက်တိုဘာလတွင် ရရှိသည့် (တန်ဖိုးများကို ၁၉၈၇-၈၈ ခုနှစ် ပုံနှိပ် ချေမှုန်းရေးကြေညာချက်များပါသည်)		၁၉၈၈-၈၉ ခု၊ ယာယီစာရင်းအုပ် ၁၉၈၇-၈၈ ခုနှစ် ရရှိသည့်ချက်များ၏ တိုးတက်မှုနှုန်း		တာဝန်ခံဆောင်ရွက်ကြမည့်အဖွဲ့အစည်းများ
		ရလေပါင်းတန်ဖိုး	အသေးစိတ်တန်ဖိုး	ရလေပါင်းတန်ဖိုး အုပ်စု	အသေးစိတ်တန်ဖိုး အုပ်စု	
		ကျပ်		ရာခိုင်နှုန်း /		
		၁	၂	၃	၄	
၂၀	လူတစ်ဦးစီအတွက်ပျမ်းမျှထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး	၉၉၂		၃.၈		
၂၁	လူတစ်ဦးစီအတွက် ပျမ်းမျှပြည်တွင်းအသေးစိတ်ထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုး	၁၇၂		၂.၉		
၂၂	လူတစ်ဦးစီအတွက်ပျမ်းမျှဝင်ငွေ	၁၆၇		၂.၃		
၂၃	လူတစ်ဦးစီအတွက်ပျမ်းမျှစားသုံးမှုတန်ဖိုး	၁၀၀		၁.၆		
၂၄	လူတစ်ဦးစီ၏ပျမ်းမျှသုံးစွဲမှုတန်ဖိုး	၆၅		(-) ၁.၅		
၂၅	စာလုပ်လုပ်သူတစ်ဦး၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး	၂၄၁၃		၃.၄		
၂၆	စာလုပ်လုပ်သူတစ်ဦး၏ပျမ်းမျှပြည်တွင်းအသေးစိတ်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုတန်ဖိုး	၁၃၉၂		၂.၆		

၁၉၀၇ ခုနှစ်၊ နိုဝင်ဘာလ၏ ဘဏ္ဍာငွေ
အရ အသုံးဆိုင်ရာ ဥပဒေ

၁၉၈၇ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာ
အရ အသုံးဆိုင်ရာ ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၃]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အပိုင်း ၁

အမည်နှင့် စတင်အာဏာတည်သည့် နေ့ရက်

- ၁။ (က) ဤဥပဒေကို ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ
အရ အသုံးဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၁၉၈၇-၈၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက်
၁၉၈၇ ခုနှစ်၊ ပြီလ ၁ ရက်နေ့မှ စတင်အာဏာတည်
ရမည်။

အပိုင်း ၂

ဘဏ္ဍာ ရန်ပုံငွေ

ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေနှင့် နိုင်ငံတော်၏
အဖွဲ့အစည်းများ၏ ဘဏ္ဍာရန်ပုံငွေ

- (က) ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
တစ်ဝန်းလုံး၏ ငွေအဝင်နှင့်အထွက်ကို စာရင်းပြုစုရန်
ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်
ရမည်။
- (ခ) နိုင်ငံတော်၏ အဖွဲ့အစည်းများ၏ ငွေအဝင်နှင့် အထွက်ကို
စာရင်းပြုစုရန်အလို့ငှာ နိုင်ငံတော်၏ အဖွဲ့အစည်းများ၏
ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဖော်ပြရမည်။

အပိုင်း ၃

နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊
ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

အခန်း (၁)

ရငွေများနှင့် သုံးငွေများ

- (က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ ရငွေနှင့် သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် မိမိနှင့် ယှဉ်တွဲဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်းပြုရမည်။
- (ခ) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများအတွက် ပုဒ်မခွဲ(က)ပါ တာဝန်ခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား အပ်နှံထားသော လုပ်ပိုင်ခွင့်များကို မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

(ဂ) ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင်လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်။

(ဃ) ဇယား(၁)နှင့် (၃)တို့တွင် ဖော်ပြလျာထားသော ရငွေများအနက် ပြည်ပ အကူအညီရငွေနှင့် အခန်း (၃) အရ ချေးယူရငွေတို့သည် လျာထားသည်ထက် ပိုမိုရရှိလျှင် ထိုသို့ ပိုမိုရရှိသော ပြည်ပအကူအညီရငွေ၊ ချေးယူရငွေတို့ဖြင့် ကျခံရမည့် လုပ်ငန်း အသုံးစရိတ်များကို ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြခွင့်ပြုထားသော သုံးငွေများထက်ပိုမိုသုံးစွဲရန် လိုအပ်ပါက ဝန်ကြီးအဖွဲ့က စိစစ်သုံးသပ်၍ ခွင့်ပြုနိုင်သည်။ သို့ရာတွင် ထိုသို့ ပြည်ပမှ အကူအညီရငွေ၊ ချေးယူရငွေများကြောင့် နိုင်ငံတော်၏ဘဏ္ဍာမှ ကျပ်ငွေဖြင့် ကျခံသုံးစွဲရမည့် အသုံးစရိတ်များကိုမူ ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြ ခွင့်ပြုထားသော ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။ ဇယား (၂) နှင့် (၄) တို့တွင် ဖော်ပြထားသောငွေဖြင့် မလုံလောက်ပါက ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ သီးသန့် ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်သည်။

(က) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် ဤဥပဒေအရ လျာထားသောရငွေတို့ ထက် တိုး၍ဖြစ်စေ၊ လျော့၍ဖြစ်စေ ရသောရငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၇-၈၈ ခုနှစ်အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်း များတွင် ထည့်သွင်း ဖော်ပြရမည်။

- (ခ) နိုင်ငံတော်၏ အာဏာပိုင် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် သုံးငွေများကို စီမံခန့်ခွဲရာတွင် ဤဥပဒေအရ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ(ဆ) အရ ဝန်ကြီးအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၇-၈၈ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများတွင် တည့်သွင်းဖော်ပြရမည်။
- (ဂ) ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၃ ပုဒ်မခွဲ (ဆ) အရ ပိုမိုသုံးစွဲရန် ခွင့်ပြုသည့် ကိစ္စရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၂)

သီးသန့်ရန်ပုံငွေ

- ၅။ (က) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ဇယား (၄) စာတိုင် ၁၂ တွင် ဖော်ပြထားသော သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို အောက်ပါစည်းကမ်းချက်များနှင့်အညီသာလျှင် ဆောင်ရွက်ခွင့်ရှိသည်။—
- (၁) ကြိုတင်မမျှော်မှန်းနိုင်သောအသုံးစရိတ် ဖြစ်ခြင်း၊
- (၂) ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့် ကိစ္စဖြစ်ခြင်း၊

- (၃) ရှိရင်းစွဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများအရ ခေါင်းစဉ် လွှဲပြောင်းကျခံရန် မဖြစ်နိုင်ခြင်း သို့မဟုတ် ခေါင်းစဉ် လွှဲပြောင်း ကျခံရန်အတွက် ရန်ပုံငွေမရှိခြင်း၊
- (ခ) သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခြင်းကို ဝန်ကြီးအဖွဲ့၏ဆုံးဖြတ်ချက်အရသာ ခွင့်ပြုရမည်၊
- (ဂ) ဝန်ကြီးအဖွဲ့သည် သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲသည့် ကံမရပ်များကို ကိစ္စတစ်ရပ်ချင်း အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြရမည်။

အခန်း (၃)

ငွေချေးယူခြင်း

- (က) ဝန်ကြီးအဖွဲ့သည် စီးပွားရေးစီမံကိန်းပါ လုပ်ငန်းစီမံချက်များ အတွက်ဖြစ်စေ၊ နိုင်ငံတော်၏ ရ သုံးခန့်မှန်းခြေ ငွေစာရင်းပါ အသုံးစရိတ်အတွက် ဖြစ်စေ နိုင်ငံတော်က တာဝန်ယူသည့် ငွေချေးစာချုပ်များ သို့မဟုတ် အခမဲ့စာချုပ်များ ထုတ်ပေးခြင်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့် လည်းကောင်း ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူနိုင်သည်။ ထိုသို့ ချေးငွေရယူသည့်အခါ သင့်သည်ထင်မြင်သည့် အတိုးနှုန်းများသတ်မှတ်ချ်ပေးနိုင်သည်။ ပြန်ဆပ်ရန်၊ ပြန်ရွေးရန် သို့မဟုတ် အခြားနည်းစီမံရန် စည်းကမ်းချက်များကိုလည်း ပြုလုပ်နိုင်သည်။

- (ခ) ဝန်ကြီးအဖွဲ့သည် ချေးယူရရှိသည့်ငွေကို နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များသို့ သင့်လျော်သော စည်းကမ်းချက်များ သတ်မှတ်၍ ' ပြန် လည် ထုတ် ချေး နိုင်သည်။

၇။ ယခင် ဘဏ္ဍာရေးနှစ်အတွင်းက လိုအပ်ငွေများ ဖြည့်တင်းရန် အာမခံစာချုပ်များ ရောင်းချခြင်းဖြင့် ရယူခဲ့သည့် ချေးငွေများနှင့် စပ်လျဉ်း၍ အချိန်ကျရောက်သောအခါ ပေးဆပ်ခြင်းကို အာမခံစာချုပ် အသစ်များဖြင့် လဲလှယ်နိုင်သည်။

၈။ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာရေး ကော်မတီများနှင့်စည်ပင်သာယာရေးအဖွဲ့များသည် စီမံကိန်းပါ လုပ်ငန်း စီမံချက်များ အတွက် ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြည်ပမှ ငွေချေးယူနိုင်သည်။

၉။ (က) ဝန်ကြီးအဖွဲ့သည် ဤအခန်း (၃)ပါ ကိစ္စရပ်များအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအား လိုအပ်သော သတ်မှတ် ချက်များနှင့်အညီ လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

- (ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးသည် ဤအခန်း (၃) အရ ငွေချေးယူသော ကိစ္စများအတွက် နိုင်ငံတော် ကိုယ်စား အာမခံချက်ပေးနိုင်သည်။

၁၀။ ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၉၈၈ ခုနှစ်၊ မတ်လ ၃၁ ရက် နေ့တွင်ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်အတွင်း ဤအခန်း (၃) အရ ငွေချေး စာချုပ် ချုပ်ဆိုပြီးနောက် အမှန်တကယ်ချေးယူလက်ခံရရှိသည့် ငွေစုစု ပေါင်းသည် ကျပ် သန်းငါးထောင် ပမာဏထက် မပိုစေရ။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီအဆင့်တို့၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစဉ်ဆောင်ရွက်ရေးအဖွဲ့

ဇယား (၁)

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရေတွက်ရန်									
			အခွန် အကောက်	နိုင်ငံတော်စီမံကိန်းဌာနမှ အဖွဲ့အစည်းများမှရသော	အခြားသားရန်ရသော	အသုံးရသော	ငွေလုံးငွေခင်းရသော	ပြည်ပအကူအညီ ရသော	စုစုပေါင်း		အဖွဲ့အစည်းများတွင် ရင်းနှီးငွေရှာရသော	စုစုပေါင်းရသော
									ကုန်သွယ်ရေး အသွင်းမြန်မာ	အခြားရသော		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃
			ကျပ်	ကျပ်	ကျပ်	ကပ်	ကပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
၁	ပြည်သူ့လွှတ်တော်	နိုင်ငံတော်ကောင်စီ အတွင်းရေးမှူး သို့မဟုတ် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တာဝန်ပေးသူ			၈,၅၀၀							
၂	နိုင်ငံတော် ကောင်စီနှင့် ပြည်သူ့ ကောင်စီအဆင့်တို့	၄၆၈			၃,၈၁၅,၆၃၀							
၃	ဝန်ကြီးအဖွဲ့	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ပေးသူ			၂,၀၀၀							
၄	ပြည်သူ့တရားသူကြီးအဖွဲ့	ပြည်သူ့ တရားသူကြီး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ			၂၇,၆၀၀,၇၀၀							
၅	ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့	ပြည်သူ့ ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌကတာဝန် ပေးသူ			၈,၃၆၀							
၆	ပြည်သူ့လုပ်ငန်းစဉ်ဆောင်ရွက်ရေးအဖွဲ့	ပြည်သူ့ လုပ်ငန်း စဉ်ဆောင်ရွက်ရေး အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန် ပေးသူ			၃၆၀,၇၇၀							
	ပေါင်း				၃၁,၇၃၇,၇၇၀							

ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီဆင့်ဆင့်၊ ဝန်ကြီးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့၊ ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့

ဇယား (၂)

စာမျက်နှာ	အကြောင်းအရာ	တာဝန်ခံသူ	သုံးစွဲမှုများ							
			သားစုသုံးစွဲမှု	အတိုးပေးမှု	ထောက်ပံ့မှု	ရွေးချယ်မှုနှင့်သုံးစွဲမှု	စံနှုန်း		အချိုးအစားချက်တွင် ရရှိသည့်	စုစုပေါင်း
							ထုတ်ချေမှု	ချေးယူမှုနှင့်အတွက် ပေးဆပ်မှု		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁
			ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
၁	ပြည်သူ့လွှတ်တော်	နိုင်ငံတော်ကောင်စီအတွင်းရေးမှူး၊ သို့မဟုတ် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးက တာဝန်ပေးသူ	၉,၂၃၀,၀၀၀			၃,၀၄၅,၆၄၀				
၂	နိုင်ငံတော်ကောင်စီနှင့် ပြည်သူ့ကောင်စီ ဆောင်ဆင့်	ရင်း	၃၀,၄၆၄,၀၀၀		၈၀,၀၀၀,၀၀၀	၃၃,၆၆၄,၄၁၀				
၃	ဝန်ကြီးအဖွဲ့	ဝန်ကြီးချုပ်၊ သို့မဟုတ် ဝန်ကြီးချုပ်က တာဝန်ပေးသူ	၁၆,၃၃၉,၀၀၀			၃,၃၂၄,၀၀၀				
၄	ပြည်သူ့တရားသူကြီးအဖွဲ့	ပြည်သူ့တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ၊ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၄၃,၄၄၁,၀၀၀			၂,၀၀၇,၆၆၀				
၅	ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့	ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌ၊ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၂၃,၆၂၉,၀၀၀			၂,၈၆၅,၁၈၀				
၆	ပြည်သူ့လုပ်ငန်း စစ်ဆေးရေးအဖွဲ့	ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးသူ	၅၇,၆၃၀,၀၀၀			၃,၆၆၂,၀၀၀				
	ပေါင်း		၄၅,၇၄၁,၀၀၀		၈၀,၀၀၀,၀၀၀	၄၃,၇၇၃,၁၈၀				

ဝန်ကြီးဌာနများနှင့် ပြီးစီးဌာနများ

ဇယား (၃)

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	ရငွေများ									
			အခွန်အကောက်	ခိုင်စောင့်စီမံဌာနရေး အဖွဲ့အစည်းများမှ ရငွေ	အခြားသားသမန်ရငွေ	အတိုးရငွေ	ငွေလုံးငွေရှင်းရငွေ	ပြည်ပအကူအညီ ရငွေ	စာရင်း		အဖွဲ့အစည်းများတွင် ရင်းနှီးငွေမှရငွေ	စုစောင်းရငွေ
									ထုတ်ချေးငွေအတွက် ပြန်ရငွေ	ချေးယူရငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃
၁	ပြည်တွင်းထွက်ကုန်နှင့် ပြည်သူ့ ပြည် သားများ သုံးစွဲမှု အပေါ်တွင် ကောက်ခံသည့် အခွန်အကောက်	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ပေးသူ	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
၁	ယစ်မျိုးခွန်		၇,၄၉၉,၄၀၀									
၂	ဝင်ကုန်အတွက် လိုင်စင်ခများ		၉၀,၀၀၀,၀၀၀									
၃	ပြန်မသွင်းရသည့် အပတ်စဉ်အသွင်းခ		၈၀၀,၀၀၀,၀၀၀									
၄	သယ်ယူပို့ဆောင်ရေးအခွန်		၁၀,၂၄၁,၉၀၀									
၅	ကုန်ရည်နှင့် ဝန်ဆောင်မှုခွန်		၂,၇၁၉,၆၀၀,၀၀၀									
၆	တံဆိပ်ခေါင်းခရောင်းရငွေများ		၁၅,၈၆၁,၀၀၀									
၂	ဝင်ငွေနှင့် ပိုင်ဆိုင်မှု အပေါ်တွင် ကောက်ခံသည့် အခွန်အကောက်	၎င်း										
၁	ဝင်ငွေခွန်		၆၀,၇၇၇,၀၄၀									
၂	အမြတ်ခွန်		၂၃၀,၀၄၅,၆၂၀									
၃	အကောက်ခွန်	၎င်း										
၁	အကောက်ခွန်		၁,၀၆၀,၀၀၀,၀၀၀									
၄	ခိုင်စောင့်စီမံဌာနများ အသုံးပြုသည့် အပေါ် ကောက်ခံသည့် အခွန် အကောက်	၎င်း										
၁	မြေ ယာ ပေါ် တွင် ကောက်ခံသည့် အခွန်		၃၀,၉၆၅,၅၀၀									
၂	ရေခွန်နှင့် တာဝန်ခွန်		၁၄,၆၇၁,၃၀၀									
၃	ထစ်တောများမှပစ္စည်းများထုတ်ယူ သည့်အတွက်ကောက်ခံသည့်အခွန်		၁၅၃,၈၉၀,၀၀၀									
၄	ခေတ်သတ္တု ပစ္စည်းများ ထုတ်ယူ သည့်အတွက် ကောက်ခံသည့် အခွန်		၇,၀၀၀,၀၀၀									
၅	အင်းတိုင်ခွန်		၃၂,၄၉၉,၀၀၀									
၆	ကြက်ပေါင်စေးပေါ်တွင် ကောက် ခံသည့်အခွန်		၁၃၅,၀၀၀									
၅	ခိုင်စောင့်စီမံ ဝိပဿနာရေးအဖွဲ့အစည်း များမှရငွေ	၎င်း		၁,၈၈၆,၁၇၆,၀၀၀								

ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ

ဇယား (၃)။ ။ စာဆုံး

စာမျက်နှာ	အကြောင်းအရာ	စာဝန်ခံသူ	ရင်းနှီးမြှုပ်နှံမှုများ									
			အခွန်အကောက်	နိုင်ငံတော်စီမံကိန်းများအရ အခွန်အခကြေးငွေများမှ ရငွေ	အခြားသဘာဝရင်းနှီးမြှုပ်နှံမှု	အတိုးရငွေ	ငွေလုံးငွေရင်းရငွေ	ပြည်ပအကူအညီ ရငွေ	စွဲကြေးပို့		အခွန်အခကြေးငွေများတွင် ရင်းနှီးမြှုပ်နှံမှုရငွေ	စုစည်းရငွေ
									ထုတ်ချေခွင့်အတွက် ပြန်ရငွေ	ချေးယူရငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃
			ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
၆	နိုင်ငံခြားငွေ	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်၏ က တာဝန်ခံသူ			၄၀၀,၀၀၀		၂၂၉,၀၀၀					
၇	ကာကွယ်ရေး	ရင်း			၁၁,၅၀၀,၀၀၀							
၈	ပြည်ထောင်စုနှင့် သာသနာရေး	ရင်း			၂၁,၃၀၀,၀၀၀		၁၀၀,၀၀၀	၄,၅၅၀,၀၀၀				
၉	လူမှုဝန်ထမ်း	ရင်း			၉၀၀,၀၀၀			၁၂၀,၀၀၀				
၁၀	ပြန်ကြားရေး	ရင်း			၂၀၆,၀၀၀			၁၃,၆၃၀,၀၀၀				
၁၁	ယဉ်ကျေးမှု	ရင်း			၈၈၅,၀၀၀			၂၁,၀၀၀,၀၀၀				
၁၂	ပညာရေး	ရင်း			၁၅၀,၁၅၆,၀၀၀			၃,၅၄၆,၀၀၀				
၁၃	ကျန်းမာရေး	ရင်း			၉,၄၇၉,၀၀၀			၆၃,၆၉၉,၀၀၀		၇၇,၀၀၀		
၁၄	အလုပ်သမား	ရင်း			၉,၄၅၀		၁၀၀	၁၀,၀၀၀		၇၇,၀၀၀		
၁၅	လယ်ယာနှင့် သစ်တော	ရင်း			၁၆၉,၇၂၁,၀၀၀		၅၅၀,၀၀၀	၁၇၀,၆၆၇,၀၀၀		၁၇၀,၇၁၀,၀၀၀		
၁၆	မွေးမြူရေးနှင့် ခေလုပ်ငန်း	ရင်း			၃၇,၉၇၄,၀၀၀			၃၆၄,၀၀၀				
၁၇	သတ္တုတွင်း	ရင်း			၃,၈၇၇,၀၀၀		၅၀,၀၀၀					
၁၈	အမှတ် (၁) စက်မှု	ရင်း			၁,၂၇၉,၀၀၀		၁၀၀,၀၀၀	၁၁,၀၆၃,၀၀၀				
၁၉	အမှတ် (၂) စက်မှု	ရင်း			၉၀၀							
၂၀	စွမ်းအင်	ရင်း			၇၀၀							
၂၁	ဆောက်လုပ်ရေး	ရင်း			၂၇,၉၈၃,၀၀၀	၃၂၆,၀၀၀		၈,၇၁၉,၀၀၀	၅၅၀,၀၀၀	၃၆,၈၁၄,၀၀၀		
၂၂	ပို့ဆောင်ရေးအကူအညီ	ရင်း			၁၆,၅၁၆,၀၀၀			၁၀,၃၂၂,၀၀၀		၁၃၈,၃၃၉,၀၀၀		
၂၃	ကုန်သွယ်ရေး	ရင်း			၇၁၁,၀၀၀							
၂၄	သမဝါယမ	ရင်း			၅,၂၉၃,၉၀၀			၂၄,၁၁၂,၀၀၀		၈၂,၀၀၀		
၂၅	စီမံကိန်းနှင့် တက္ကသိုလ်	ရင်း			၆၂,၉၂၂,၀၀၀	၃၁၈,၅၇၇,၀၀၀	၁၄၉,၀၀၀	၇,၈၅၁,၀၀၀	၅၃၂,၈၉၆,၀၀၀	၅၄၉,၁၁၇,၀၀၀	၆၅,၇၂၁,၀၀၀	
၂၆	ပင်စင်လစာငွေများနှင့် ဆုငွေများ	ရင်း			၃၀၁,၀၀၀							
	စုစည်း		၄,၅၄၂,၀၉၅,၅၆၀	၁,၈၈၆,၁၇၆,၀၀၀	၅၂,၆၀၂,၉၆၀	၃၁၈,၉၁၇,၀၀၀	၁,၁၇၈,၀၀၀	၃၃၈,၆၅၃,၀၀၀	၅၃၂,၈၉၆,၀၀၀	၉၅,၁၇၃,၀၀၀	၆၅,၇၂၁,၀၀၀	

(ငွေကြေး ဂဠုန် ငွေလွှာ)

[illegible]

အပိုင်း ၄

နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများ

အခန်း (၁)

ရင်းနှီးမြှုပ်နှံမှုနှင့် ဆုံးရှုံးမှုများ

(က) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် စီမံကိန်း
ရည်မှန်းချက်များအရမိမိတို့၏တာဝန်အပေါ် ရပ်တည်
ရုံ လုပ်ငန်းများကို စီးပွားရေးဆန်စာနှင့် မိမိတို့၏တာဝန်အပေါ်
အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်။

(ခ) ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသောရင်းနှီးမြှုပ်နှံမှု
များ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း များက
စီမံကိန်းရည်မှန်းချက်များအရ ထပ်မြှောက်အောင်မြင်စွာ
အကောင်အထည် ဖော်နိုင်ရန် ရည် မှန်းထားသော
ရင်းနှီးမြှုပ်နှံမှုများဖြစ်သည်။

(ဂ) နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများအတွက် တာဝန်
ခံရမည့် ပုဂ္ဂိုလ် အသီးသီးသည် ဇယား (၅) နှင့် (၆)
တို့တွင် ဖော်ပြထားသည့်ပုဂ္ဂိုလ် ဖြစ်သည်။

(ဃ) နှိုင်းယှဉ်မှုပေးမှုများတွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံ
တော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ပုဒ်မခွဲ (က)
ပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏တာဝန်ကို စီမံခန့်ခွဲ

ရာ၌ ဗယား (၅) နှင့် (၆) တို့တွင် ပေါ်ပြထားသော သက်ဆိုင်ရာ တာဝန်ခံရသည့် ပုဂ္ဂိုလ်၏ အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များနှင့် အညီ လိုအပ်သည့် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများကို ချမှတ်ဆောင်ရွက် ကြရမည်။

အခန်း (၂)

နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများနှင့်စပ်လျဉ်း၍ ဝန်ကြီးအဖွဲ့၏ လုပ်ပိုင်ခွင့်များ

- ၁၂။ (က) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း များ၏ လုပ်ငန်းအရ လိုအပ်လျှင် ဗယား (၅) နှင့် (၆) တို့တွင် ပေါ်ပြထားသောစွဲများကို ပြောင်းလဲ ပေး နိုင်သည်။
- (ခ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း များအတွက် နိုင်ငံတော်က စိုက်ထားသောငွေကိုဖြစ်စေ၊ ထုတ်ချေးထားသောငွေကိုဖြစ်စေ၊ ထောက်ပံ့ထားသော ငွေကိုဖြစ်စေ အကျိုးတူရင်းနှီးမြှုပ်နှံမှု မ တည်ငွေအဖြစ် ပြောင်းလဲရန်လိုအပ်လျှင် ပြောင်းလဲပေးနိုင်သည်။
- (ဂ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်း များက နိုင်ငံတော်သို့ ထည့်ဝင်ရမည့်ငွေကို သတ်မှတ် ပေးရမည်။

- (သ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေး အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းရည်မှန်းချက်များနှင့်အညီ စီးပွားရေးဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ကြရာ၌ အခြေပြုနိုင်ရန် ထိုအဖွဲ့အစည်း အသီးသီးအတွက် လုပ်ငန်း ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးကို သတ်မှတ်ပေးနိုင်သည်။
- (င) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏စီးပွားရေး အဖွဲ့အစည်းများ၏ ကုန်ပစ္စည်း ဈေးနှုန်းများနှင့် ဝန်ဆောင်ခနှုန်းထားများကို လိုအပ်သလို သတ်မှတ်ပေးနိုင်သည်။
- (စ) ဝန်ကြီးအဖွဲ့သည် ထောက်ပံ့ငွေလိုသော နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းအား လိုအပ်သောစည်းကမ်းချက်များဖြင့် ထောက်ပံ့ငွေထုတ်ပေးနိုင်သည်။
- (ဆ) ဝန်ကြီးအဖွဲ့သည် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများက လုပ်ငန်းလုပ်ကိုင်ရန်ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံရန်ဖြစ်စေ လိုအပ်သောငွေများကို ဘဏ်ဥပဒေအရ တည်ထောင်ထားသောဘဏ်များမှ ချေးယူနိုင်ရန် ငွေပမာဏကို သတ်မှတ်ပေးနိုင်သည်။
- (ဇ) ပုဒ်မခွဲ (ဆ) ပါ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းဆိုသည့်စကားရပ်တွင် ဘဏ်ဥပဒေအရ တည်ထောင်ထားသော ဘဏ်များမပါဝင်စေရ။
- (ဈ) ဝန်ကြီးအဖွဲ့သည် ပုဒ်မခွဲ (ဆ) ပါ လုပ်ပိုင်ခွင့်များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအား အပ်နှံနိုင်သည်။

အခန်း (၃)

နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများ၏
ဘဏ္ဍာရေးဆိုင်ရာလုပ်ပိုင်ခွင့်များ

- ၁၃။ (က) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့၏လုပ်ငန်းများကို မိမိတို့၏ ဘဏ္ဍာငွေအစီအစဉ်ဖြင့် စီမံခန့်ခွဲရမည်။
- (ခ) ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသော ငွေများကို နိုင်ငံတော်၏စီးပွားရေးအဖွဲ့အစည်းများက မိမိတို့လုပ်ငန်းအရ ဝန်ကြီးအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြောင်းလဲနိုင်သည်။
- (ဂ) နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းအသီးသီးသည် ပုဒ်မ ၁၂ ပုဒ်မခွဲ (ဆ) အရ ချေးယူလိုလျှင် ဝန်ကြီးအဖွဲ့က သတ်မှတ်ပေးသည့် ငွေထက် မကျော်လွန်ဘဲ ချေးယူနိုင်သည်။

၁၄။ နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများသည် ဇယား (၅) နှင့် (၆) တို့တွင် ဖော်ပြထားသောငွေများ ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၇-၈၈ ခုနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းများတွင် အကျိုးအကြောင်း ဖော်ပြချက်များနှင့် အတူ ထည့်သွင်းဖော်ပြရမည်။

ကော်ပိုရေးရှင်း၊ ကောင်မီ၊ ကော်မတီနှင့် ဘဏ် စသည့်အဖွဲ့အစည်းများ

ဇယား (၅)

အမှတ် လွှဲ	အကြောင်းအရာ	တာဝန်ခံသူ	ရင်းနှီးမြှုပ်နှံမှုများ								
			အခွန်အကောက်	ပိုင်ဆိုင်မှုစာရင်းအစွဲအစည်းများမှရငွေ	အခြားသားပန်ရငွေ	အတိုးရငွေ	စွန့်လှူငွေရင်းရငွေ	ပြည်ပကုမ္ပဏီရငွေ	မိမိ၏		အဖွဲ့အစည်းများတွင် ရင်းနှီးမြှုပ်နှံမှုရငွေ
									ထုတ်ချေငွေအတွက် ပြန်ရငွေ	ချေးယူရငွေ	
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂
	ကော်ပိုရေးရှင်း၊ ကောင်မီ၊ ကော်မတီနှင့် ဘဏ် စသည့် အဖွဲ့အစည်းများ	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်က တာဝန် ပေးသူ	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
					၂၆,၉၂၉,၄၉၀,၄၀၀		၁၀,၀၀၀,၀၀၀	၂၉၄,၇၂၁,၀၀၀	၃၂,၃၀၇,၄၀၀	၁,၇၃၂,၅၆၁,၀၀၀	
	စာရင်း				၂၆,၉၂၉,၄၉၀,၄၀၀		၁၀,၀၀၀,၀၀၀	၂၉၄,၇၂၁,၀၀၀	၃၂,၃၀၇,၄၀၀	၁,၇၃၂,၅၆၁,၀၀၀	

ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘက် စသည့်အဖွဲ့အစည်းများ

ဇယား (၆)

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးစွဲမှုများ							
			တာဝန်ခံသူ	အထိမ်းအမှတ်	ကောက်ခံသူ	စွန့်လွှဲရင်းနှီးငွေ	စည်းစိမ်		အဖွဲ့အစည်းများတွင် ရင်းနှီးငွေ	စုစုပေါင်း
							လက်ဝရငွေ	ဓနာလှူဒါန်းမှုအတွက် ပေးဆပ်ငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁
၁	ကော်ပိုရေးရှင်း၊ ကောင်စီ၊ ကော်မတီနှင့် ဘက် စသည့်အဖွဲ့အစည်းများ	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်က တာဝန်ပေးသူ	ကျပ် ၂၆,၇၃၁,၇၇၆,၆၀၀	ကျပ်	ကျပ်	ကျပ် ၅,၀၀၇,၄၀၆,၀၀၀	ကျပ် ၂၉,၇၂၅,၀၀၀	ကျပ် ၁,၂၃၄,၉၇၂,၃၀၀	ကျပ် ၆၂,၇၆၀,၀၀၀	ကျပ်
			၂၆,၇၃၁,၇၇၆,၆၀၀			၅,၀၀၇,၄၀၆,၀၀၀	၂၉,၇၂၅,၀၀၀	၁,၂၃၄,၉၇၂,၃၀၀	၆၂,၇၆၀,၀၀၀	

လှည့်ပတ် လိုက်လံထွက်ခွာ ခွင့်ပွင့် (ပ) ခွင့် (၇) : ကေ
လိုက်လံထွက်ခွာလှည့်ပတ် လိုက်လံထွက်ခွာ ယူဆထားပါက
စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ စစ်တမ်းထုတ်ပြန်ခြင်း (ပ)

လိုက်လံထွက်ခွာခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း
ခွင့်ပွင့် ခွင့်ပွင့်ထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း
စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း
စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း (ဇ)

လိုက်လံထွက်ခွာခြင်း ခံရမှုကိစ္စများ ခံရမှုကိစ္စများ
ခွင့်ပွင့် ခွင့်ပွင့်ထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း
စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း
စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ ထုတ်ပြန်ခြင်း (ဝ) ၁၆၀

ခံရမှုကိစ္စများ ခံရမှုကိစ္စများ

(ဇ) ခံရမှုကိစ္စများ

ခံရမှုကိစ္စများ စစ်တမ်းထုတ်ပြန်ခြင်း ခံရမှုကိစ္စများ စစ်တမ်းထုတ်ပြန်ခြင်း

၆ ခံရမှုကိစ္စများ

ငြိမ့်သွန်းကောသလ
 ဝိစက္ခယထော ခွဲခြားငါးငါးငွေ့ငွေ့ ထောတုဏ္ဍ
 ငါးငါးငွေ့ငွေ့ ငါးငါးငွေ့ငွေ့ ငါးငါးငွေ့ငွေ့
 ငါးငါးငွေ့ငွေ့ ငါးငါးငွေ့ငွေ့ ငါးငါးငွေ့ငွေ့ (၈)

[illegible][illegible][illegible]

[illegible][illegible][illegible]

ဒါက ခုနက ပြောခဲ့တဲ့ အတိုင်းပဲ ဖြစ်နေတာကို တွေ့ရတယ်။
ဒါက ခုနက ပြောခဲ့တဲ့ အတိုင်းပဲ ဖြစ်နေတာကို တွေ့ရတယ်။

(င) ခံစားရခြင်း

ဥန်ဂုဏ်း ငါးပြန်ဝန်ငါးပြန်ဝန်စသောသံသရာဝန်း၌ယူရစွာ
ပူးငါးကွဲခွံကွဲလဲ ၂၀ (ပ) ခိုရန္တဝံ ဣတရိယောပြန်ဝံ (က)

၁၈။ (က) စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များသည် ဇယား (၇) နှင့် (၈) တို့တွင် ဖော်ပြ ထားသော ငွေများ ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြသော ၁၉၈၇-၈၈ ခုနှစ် အတွက် ပြုပြင်ပြီးခန့်မှန်းခြေ ငွေစာရင်းများတွင် အကျိုး အကြောင်း ဖော်ပြချက်များနှင့်အတူ ထည့်သွင်းဖော်ပြ ရမည်။

(ခ) စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာ ရေးအဖွဲ့များသည် မိမိတို့နှင့် သက်ဆိုင်သော ရှိရင်းစွဲ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်း များ၊ အမိန့်များ၊ ညွှန်ကြားချက်များအရ ခွင့်ပြုထား သော အခွန်အကောက်အမျိုးအစားများကိုသာ ကောက် ခံနိုင်သည်။

စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား (၇)

အမှတ် စဉ်	အကြောင်းအရာ	ကဏ္ဍခံသို့	ရင်းနှီးမြှုပ်နှံမှုများ									
			အနှံ့ အထောက်	ပိုင်ဆိုင်မှုအစွမ်း ရင်းနှီးမြှုပ်နှံမှု	အမြားသားမန်ရစ်	အတိုးရငွေ	စွဲလုံးစွဲရင်းရငွေ	ပြည်ပထုတ်ကုန် ရင်းနှီးမြှုပ်နှံမှု	အခြား		အခြားအစွမ်း ရင်းနှီးမြှုပ်နှံမှု	ရင်းနှီးမြှုပ်နှံမှု
									ထုတ်ကုန် ရင်းနှီးမြှုပ်နှံမှု	ရင်းနှီးမြှုပ်နှံမှု		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁	၁၂	၁၃
			ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်	ကျပ်
၁	ပြည်ထောင်စုနှင့် သာသနာရေးဝန်ကြီး ဌာနလက်အောက်ရှိစည်ပင်သာယာ ရေးကော်မတီများနှင့်စည်ပင်သာ ယာရေးအဖွဲ့များ	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ် က တာဝန်ယူ	၉၄,၉၂၇,၂၃၀		၁၂,၆၄၄,၂၀၀					၆၃,၂၇၃,၀၃၀		
၂	ကဏ္ဍလုံးရေး ဝန်ကြီးဌာန လက် အောက်ရှိ စည်ပင်သာယာ ရေးအဖွဲ့များ	ရင်း	၂၀၀,၉၄၀		၃,၆၀၂,၂၀၀							
	စာရင်း		၉၅,၁၀၈,၁၇၀		၁၆,၂၄၆,၄၀၀					၆၃,၂၇၃,၀၃၀		

စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေးအဖွဲ့များ

ဇယား (ဂ)

အမှတ် စဉ်	အကြောင်းအရာ	တာဝန်ခံသူ	သုံးငွေများ							
			သာဓုငွေ	အတိုးပေးငွေ	အတတ်ပုံငွေ	ငွေလုံးငွေခွင်ဆုံးငွေ	စုစုပေါင်း		အခွဲအစားငွေ ရင်းနှီးငွေ	စုစုပေါင်းငွေ
							လုပ်ငန်းငွေ	အခြားငွေ		
၁	၂	၃	၄	၅	၆	၇	၈	၉	၁၀	၁၁
၁	မြည်ပဲရေးနှင့်သာဓုငွေပေးကြည့်ရာမှ လက်ခံရသော စည်ပင်သာယာရေး ကော်မတီများနှင့်စည်ပင်သာယာရေး အဖွဲ့များ	ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးချုပ်ထံ တာဝန်ပေးသူ	၂၂၂,၃၀၂,၀၀၀			၁၀၇,၇၆၅,၉၇၀			၆,၇၀၀,၀၀၀	
၂	ကာကွယ်ရေးဝန်ကြီးဌာန လက်ခံရသော တပ်မှူး စည်ပင်သာယာရေးအဖွဲ့များ	၄၆	၂,၆၆၁,၃၀၀			၆၀၃,၅၇၀				
	စာရင်း		၂၂၄,၉၆၃,၃၀၀			၁၀၈,၃၆၉,၅၄၀			၆,၇၀၀,၀၀၀	

အပိုင်း ၆

အထွေထွေ

၁၉။ နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများသည် ဤဥပဒေအရ လျာထားသောရငွေတို့ထက်တိုး၍ သို့မဟုတ် လျော့၍ရသော ရငွေများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ ခွင့်ပြုထားသော သုံးငွေများအတွင်း ငွေစာရင်းခေါင်းစဉ် လွှဲပြောင်းသုံးစွဲသည့် အသုံးစရိတ် များနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊ သီးသန့်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ(ဃ)အရ ဝန်ကြီးအဖွဲ့၏ခွင့်ပြုချက်ဖြင့် သုံးစွဲသည့် အသုံးစရိတ်များနှင့် စပ်လျဉ်း၍သော်လည်းကောင်း ပြည်သူ့လွှတ်တော်သို့ နိုင်ငံတော်၏ နောက်ထပ်ရငွေ သုံးငွေ အဖြစ် တင်ပြတောင်းခံခွင့်မရှိစေရ။ သို့ရာတွင် ပုဒ်မ ၅ ၌ပါရှိသော စည်းကမ်းချက်များနှင့်ညီညွတ်သည့် အသုံးစရိတ်များအတွက် ဤဥပဒေအရ ခွင့်ပြုထားသော သီးသန့် ရန်ပုံငွေနှင့် လုံခြုံလက်ခြင်း မရှိပါက အသုံးစရိတ် တစ်ခုချင်းအတွက် အကျိုးအကြောင်း ဖော်ပြချက်များနှင့်အတူ ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းခံနိုင်သည်။

နိဥပဒေကို ပြင်ဆင်သည့် ဥပဒေ

အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၄]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်

၁။ ဤဥပဒေကို အမြတ်ခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ အမြတ်ခွန်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ (က) ကို အောက်ပါ ပုဒ်မခွဲဖြင့် အစားထိုးရမည်—

(က) အခွန်ဆိုသည်မှာ ဤဥပဒေအရ ငွေဖြင့်ဖြစ်စေ၊ သီးနှံဖြင့်ဖြစ်စေ၊ ကုန်ပစ္စည်းဖြင့်ဖြစ်စေ ပေးဆောင်ရမည့် အခွန်ကိုဆိုသည်။

၃။ အမြတ်ခွန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (စ) ကို အောက်ပါပုဒ်မခွဲဖြင့် အစားထိုးရမည်—

(စ) ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေအရ မှတ်ပုံတင်၍ လက်ကား ရောင်းဝယ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်သည် ငွေဖြင့်ဖြစ်စေ၊ သီးနှံဖြင့်ဖြစ်စေ၊ ကုန်ပစ္စည်းဖြင့်ဖြစ်စေ ဝန်ကြီးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် နှုန်းထားနှင့် နည်းလမ်းအတိုင်း အခွန်ပေးဆောင်ရန် တာဝန်ရှိသည်။ ဝန်ကြီးအဖွဲ့သည် အခွန်နှုန်းထားကို ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြ ပြဋ္ဌာန်းမည့် နိုင်ငံတော်၏ ဘဏ္ဍာ ငွေ အရ အသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းဖော်ပြရမည်။

၄။ အောက်ပါပုဒ်မခွဲကို အမြတ်ခွန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (ဆ) အဖြစ် ဖြည့်စွက်ရမည်—

(ဆ) ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)၊ (င) သို့မဟုတ် ပုဒ်မခွဲ (စ)
အရ အခွန်ကျသင့်ပြီးပါက ပုဒ်မခွဲ (က) အရ အခွန်
ထပ်မံ မကျသင့်စေရ။

၅။ အောက်ပါပုဒ်မခွဲကို အမြတ်ခွန်ဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ဆ) အဖြစ် ဖြည့်စွက်ရမည်—

(ဆ) ပုဒ်မ ၄ ပုဒ်မခွဲ (စ) နှင့် အကျုံးဝင်သူ။

၆။ အမြတ်ခွန်ဥပဒေပုဒ်မ ၂၅ ကို အောက်ပါပုဒ်မဖြင့် အစားထိုး ရမည်—

၂၅။ အခွန်ထမ်းသည် သတ်မှတ်ထားသည့် အချိန်အတွင်း သို့မဟုတ် တိုးမြှင့်ပေးသည့် အချိန်အတွင်း အခွန်နှင့် ဒဏ်ငွေကို ပေးဆောင်ရန် ပျက်ကွက်လျှင် မပေးဆောင်သည့်အခွန် သို့မဟုတ် ဒဏ်ငွေကို မပြေကျန်ငွေအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ အခွန်ထမ်းကို ပျက်ကွက်သူအဖြစ် လည်းကောင်း မှတ်ယူပြီး အဆိုပါ မပြေကျန်ငွေကို ဝင်ငွေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ စည်းကြပ်မှုအဖွဲ့က အရကောက်ခံရမည်။ ယင်းသို့ အရကောက်ခံ ရာ၌ ဝင်ငွေခွန်ဥပဒေတွင် ပြဋ္ဌာန်းထားသော နည်းလမ်းများနှင့် လုပ်ပိုင်ခွင့်များကို စည်းကြပ်မှုအဖွဲ့က ကျင့်သုံးရမည်။

ပုဂ္ဂလိကလုပ်ငန်းလုပ်ပိုင်ခွင့်ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ

ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၅]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေ ပုဒ်မ ၅ တွင် ပါရှိသော “တိုင်းရင်းသား” ဆိုသည့် စကားရပ်ကို “နိုင်ငံသား” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေ ပုဒ်မ ၅ အောက်တွင် အောက်ပါ ပုဒ်မကို ပုဒ်မ ၅-က အဖြစ် ဖြည့်စွက်ရမည်—

၅-က။ နိုင်ငံသားတစ်ဦးသည် ဥပဒေအရ လက်ကားမှတ်ပုံတင်၍ ဝန်ကြီး အဖွဲ့က အခါအား လျော်စွာ သတ်မှတ်သည့် ကင်းလွတ်သီးနှံများကို မူလအတိုင်းဖြစ်စေ၊ ကြိတ်ခွဲပြုပြင်မှုမခံ၍ ဖြစ်စေ ဥပဒေနှင့်အညီ ရောင်းဝယ်ခွင့် ရှိသည်။

၄။ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၁၀ ကို အောက်ပါ ပုဒ်မ ဖြင့် အစားထိုးရမည်—

၁၀။ (က) ပုဂ္ဂလိက လုပ်ငန်းရှင် တစ်ဦးသည် ဤဥပဒေအရ မှတ်ပုံတင်ရန်လိုအပ်သည့်လုပ်ငန်းအတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ သက်ဆိုင်ရာ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ထံတွင် မှတ်ပုံတင်ရမည်။ သို့ရာတွင် ရှိရင်းစွဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ပြီး ဖြစ်လျှင် ဤဥပဒေအရ မှတ်ပုံတင်ရန်မလို။

(ခ) ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးသည် ဤ ဥပဒေ အရ လက်ကားမှတ်ပုံတင်၍ ရောင်းဝယ်လျှင် အခွန်ကို ဝန်ကြီးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် နှုန်းထားနှင့် နည်းလမ်းအတိုင်း ငွေဖြင့် ဖြစ်စေ၊ သီးနှံဖြင့်ဖြစ်စေ၊ ကုန်ပစ္စည်းဖြင့်ဖြစ်စေ ပေးဆောင် ရမည်။

(ဂ) အခွန်နှုန်းထားကို ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ တင်ပြ ပြဋ္ဌာန်းမည့် နိုင်ငံတော်၏ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်းဖော်ပြ ရမည်။

၅။ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေ ပုဒ်မ ၁၉ အောက်တွင် အောက်ပါပုဒ်မကို ပုဒ်မ ၁၉-က အဖြစ် ဖြည့်စွက်ရမည်—

၁၉-က။ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးသည် ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက်ကို မောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် တစ်နှစ်မှ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်တစ်သောင်း အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်။

၆။ ပုဂ္ဂလိကလုပ်ငန်း လုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၂၉ ကို အောက်ပါပုဒ်မ ဖြင့် အစားထိုးရမည်—

၂၉။ ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) အရ ပေးဆောင်ရမည့် အခွန်ကို ဖြစ်စေ၊ ပုဒ်မ ၁၉၊ ၂၁၊ ၂၂၊ ၂၃ သို့မဟုတ် ၂၆ အရ ချမှတ်ထား သော ငွေဒဏ်ကိုဖြစ်စေ သက်ဆိုင်ရာ ပုဂ္ဂလိက လုပ်ငန်းရှင်က ပေးဆောင်ရန်ပျက်ကွက်လျှင် ယင်းအခွန်၊ သို့မဟုတ် ငွေဒဏ်ကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရ ကောက်ခံရမည်။

၇။ ပုဂ္ဂလိက လုပ်ငန်း လုပ်ပိုင်ခွင့်ဥပဒေ ပုဒ်မ ၃၀ တွင် အောက်ပါ ပုဒ်မခွဲကို ပုဒ်မခွဲ (င) အဖြစ် ဖြည့်စွက်ရမည်—

(င) ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂလိက လုပ်ငန်းရှင်များ ပေးဆောင်ရမည့် အခွန်အမျိုးအစား၊ ပေးဆောင်ရမည့် နှုန်းထားနှင့် နည်းလမ်းများ၊ ပေးဆောင်ရမည့် အကြိမ်၊ အချိန်ကာလ၊ အခွန်စည်းကြပ် ကောက်ခံခြင်းတို့နှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များ။

ရေခွန်နှင့် ထာထမံခွန်ဥပဒေကို ပြင်ဆင်သည့်
ဥပဒေ

ရေခွန်နှင့် တာတမံခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၆]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရေခွန်နှင့် တာတမံခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ရေခွန်နှင့် တာတမံခွန် ဥပဒေပုဒ်မ ၄ ကို အောက်ပါ ပုဒ်မဖြင့် အစားထိုးရမည်—

၄။ မည်သည့်လယ်ယာမြေတွင်မဆို နိုင်ငံတော်က တည်ဆောက် ထိန်းသိမ်းထားသည့် ဆည်မြောင်းလုပ်ငန်းများမှ စိုက်ပျိုးရေး လုပ်ငန်းအတွက် ရေရယူသူ သို့မဟုတ် တာတမံများ၊ ရေနုတ် မြောင်းများဖြင့် ရေဘေးအကာအကွယ်ရယူသူသည် ဘဏ္ဍာရေး နှစ်အလိုက် နှစ်စဉ် အောက်ပါနှုန်းများအတိုင်း အခွန်ပေးဆောင် ရန် တာဝန်ရှိစေရမည်—

(က) နိုင်ငံတော်က တည်ဆောက် ထိန်းသိမ်း ထားသည့် ဆည်မြောင်း ရေသောက်ဒေသများအတွက် တစ်ဧကလျှင် တစ်ဆယ်ကျပ်နှုန်း သို့မဟုတ် စီမံကိန်းသီးနှံများအလိုက် ပေးဆောင်ရန် သတ်မှတ်ထားသည့် သီးနှံနှုန်း၊

(ခ) နိုင်ငံတော်က တည်ဆောက်ထိန်းသိမ်းထားသည့် တာတမံ များ၊ ရေနုတ်မြောင်းများဖြင့် ရေဘေး ကာကွယ်ပေး ထားသည့် ဒေသများအတွက် တစ်ဧကလျှင် ၀.၆၀ ကျပ်နှုန်း သို့မဟုတ် စီမံကိန်း သီးနှံများအလိုက် ပေးဆောင်ရန် သတ်မှတ်ထားသည့် သီးနှံနှုန်း၊

(ဂ) လယ်ယာမြေ တစ်ရပ်ရပ်သည် ပုဒ်မခွဲ (က) နှင့် (ခ) နှစ်ရပ်လုံးနှင့် အကျုံးဝင်သက်ဆိုင်နေပါက တစ်ကေလျှင် တစ်ဆယ်ကျပ်နှုန်း သို့မဟုတ် စီမံကိန်းသီးနှံများ အလိုက် ပေးဆောင်ရန် သတ်မှတ်ထားသည့် သီးနှံနှုန်း။

၃။ ရေခွန်နှင့် တာတမံခွန် ဥပဒေပုဒ်မ ၄ အောက်တွင် အောက်ပါ မုဒ်မကို ပုဒ်မ ၄-က အဖြစ် ပြည့်စွက်ရမည်—

၄-က။ ဝန်ကြီးအဖွဲ့သည် ပုဒ်မ ၄ အရ အခွန်ပေးဆောင်ရန် တာဝန်ရှိသူက အခွန်ကို ငွေဖြင့် ပေးဆောင်ရမည်၊ သို့မဟုတ် စီမံကိန်းသီးနှံဖြင့် ပေးဆောင်ရမည်ကို လည်းကောင်း၊ စီမံကိန်းသီးနှံဖြင့် ပေးဆောင်ရ မည့် အခွန်နှုန်းထားကိုလည်းကောင်း သတ်မှတ်ပေး ရမည်။ ယင်းအခွန်နှုန်းထားကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တင်ပြ ပြဋ္ဌာန်းမည့် နိုင်ငံတော်၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေတွင် ထည့်သွင်း ဖော်ပြရမည်။

မြန်မာနိုင်ငံ သင်္ဘောများ မှတ်ပုံတင် အက်ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ

5 A. Notwithstanding anything contained in section 1 and section 5, temporary registration may be granted, with the approval of the authorities, to ships bareboat chartered by an authorized organization or to ships chartered for a similar purpose in accordance with international practice.

၂။ မြန်မာနိုင်ငံသောသင်္ဘောများ မှတ်ပုံတင်အကူပြုပေးပုံစံ ၅ အောက်တွင် အောက်ပါပုံစံကို ပုံစံ ၅-က အဖြစ် ပြင်ဆင်ရမည်—

၁။ ပြင်ဆင်သည့် ပုံစံ ၅-က အောက်ပါပုံစံကို မြန်မာနိုင်ငံသောသင်္ဘောများ မှတ်ပုံတင်အကူပြုပေးပုံစံ ပြင်ဆင်သည့် ပုံစံ ၅-က အဖြစ် ပြင်ဆင်ရမည်။

ပြင်ဆင်သည့် ပုံစံ ၅-က အောက်ပါပုံစံကို ပြင်ဆင်သည့် ပုံစံ ၅-က အဖြစ် ပြင်ဆင်ရမည်။

[၁၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ပေးအမိန့် ၇]

ပေး

မြန်မာနိုင်ငံ သောသင်္ဘောများ မှတ်ပုံတင်အကူပြုပေးပုံစံ ပြင်ဆင်သည့်

တိုင်းရင်းမြို့မှာ ဆေးဆရာအဖွဲ့ အင်ဥပဒေကို
ပြင်ဆင်သည့် ဥပဒေ

တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေကို ပြင်ဆင်သည့်
ဥပဒေ

[၁၉၈၇ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၈]

ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေပုဒ်မ ၂၈-က ပုဒ်မခွဲ (၁) တွင် ပါရှိသော “ပုဂ္ဂိုလ် ခုနစ်ဦး” ဆိုသည့် စကားရပ်ကို “ပုဂ္ဂိုလ် ခုနစ်ဦးမှ တစ်ဆယ့်ငါးဦးအထိ” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေပုဒ်မ ၂၈-က ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ခ) ကို အောက်ပါ ပုဒ်မခွဲငယ်ဖြင့် အစားထိုးရမည်—

(ခ) တိုင်းရင်းမြန်မာ ဆေးပညာကို စိတ်ပါ ဝင်စားသော သင့်လျော်သည့် ပုဂ္ဂိုလ် ငါးဦးမှ တစ်ဆယ့်သုံးဦးအထိ၊

၄။ တိုင်းရင်းမြန်မာ ဆေးဆရာအဖွဲ့ အက်ဥပဒေပုဒ်မ ၂၈-က ပုဒ်မခွဲ (၃) တွင် ပါရှိသော “အဖွဲ့ဝင်လေးဦး” ဆိုသည့်စကားရပ်ကို “အဖွဲ့ဝင် ထက်ဝက်ကျော်” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန်
ငွေစက္ကူနှင့် ခုနှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို
တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်
ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်
အမှတ် ၁ ကို အတည်ပြုသည်

ကြေညာချက်

နှင့်

၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော
အမိန့်အမှတ် ၁

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ

ကြေညာချက်

အမှတ် ၄/၈၇

ရန်ကုန်မြို့၊ ၁၃၄၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်
(၁၉၈၇ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်)

နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါးကျပ်တန် ငွေစက္ကူနှင့်
ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင် ငွေအဖြစ်မှ
ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာ
တည်သော အမိန့်အမှတ် ၁ ကို အတည်ပြုခြင်း

၁၃၄၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက် (၁၄-၁၀-၈၇)
နေ့တွင် ကျင်းပသည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်း
အဝေး တတိယနေ့၌ နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါး
ကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားဝင်
ငွေအဖြစ်မှ ရပ်စဲသည့် ၁၉၈၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့
အာဏာတည်သော အောက်ပါ အမိန့်အမှတ် ၁ ကို အခြေခံဥပဒေ
ပုဒ်မ ၇၄ အရ လွှတ်တော်က အတည်ပြုသည်—

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ထုတ်ဝေထားသော ၂၅ ကျပ်
(နှစ်ဆယ့်ငါးကျပ်)၊ ၃၅ ကျပ် (သုံးဆယ့်ငါးကျပ်) နှင့် ၅၅ ကျပ်
(ခုနစ်ဆယ့်ငါးကျပ်) တန် ငွေစက္ကူများကို ဤအမိန့် ထုတ်ပြန်
သည့် ၁၃၄၉ ခု၊ တော်သလင်းလဆန်း ၁၃ ရက်၊ ၁၉၈၇ ခု၊
စက်တင်ဘာလ ၅ ရက်၊ စနေနေ့ နံနက် ၁၁၀၀ နာရီအချိန်မှစ၍
တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်။

နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူ၊ သုံးဆယ့်ငါး
ကျပ်တန် ငွေစက္ကူနှင့် ခုနစ်ဆယ့်ငါးကျပ်တန်
ငွေစက္ကူများကို တရားဝင်ငွေအဖြစ်မှ
ရပ်စဲသည့်

၁၉၇၇ ခုနှစ်၊ နိုင်ငံတော်ကောင်စီ၏ ဥပဒေကဲ့သို့ အာဏာတည်သော
အမိန့်အမှတ် ၁

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်

အမိန့်အမှတ်

၁/၁၉၈၇

နိုင်ငံတော်ကောင်စီသည် ဥပဒေကဲ့သို့ အာဏာတည်သော
အောက်ပါ အမိန့်ကို ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ ထုတ်ဝေထားသော ၂၅ ကျပ်
(နှစ်ဆယ့်ငါးကျပ်)၊ ၃၅ ကျပ် (သုံးဆယ့်ငါးကျပ်) နှင့် ၇၅ ကျပ်
(ခုနစ်ဆယ့်ငါးကျပ်) တန် ငွေစက္ကူများကို ဤအမိန့် ထုတ်ပြန်သည့်
၁၃၄၉ ခု၊ တော်သလင်းလဆန်း ၁၃ ရက်၊ ၁၉၈၇ ခု၊ စက်တင်ဘာလ
၅ ရက်၊ စနေနေ့ နံနက် ၁၁၀၀ နာရီအချိန်မှ စ၍ တရားဝင်ငွေအဖြစ်မှ
ရပ်စဲလိုက်သည်။

ပါစက/၂၀၃၄/လွှတ်တော်ရုံး/၅၀၀၀-၄၅/၈၈/မနုလစ။

